

သတင်း ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက် မြန်မာ စံတော်ချိန် ၀၇၀၀ (၀၈၃၀ UTC) အထိ တားမြစ်ထားသည်

IHS Markit မြန်မာ ထုတ်လုပ်မှု PMI™

PMI သည် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ တည်ငြိမ်လာခြင်းချိန်မှာ ၁၆-လအတွင်း အမြင့်ဆုံးတွင် ရှိနေခြင်း

အဓိက တွေ့ရှိချက်များ

PMI သည် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ဒေသမဂဏန်းမျှ ကျဆင်းလာချိန်မှာ ကြားနေအမှတ်ဆီသို့ တက်လှမ်းလိုက်ခြင်း

အလုပ်နေရာများ အသစ်တဖန် တိုးလာခဲ့သည့်တိုင်အောင် လက်ကျန်အလုပ်များ စံချိန်တင်နှုန်းဖြင့် မြင့်တက်လာခြင်း

ထုတ်ကုန်နှင့် ထည့်ကုန်ဈေးနှုန်း ငွေကြေးဖောင်းပွမှုမှာ အသင့်အတင့်ဖြစ်ခဲ့သော်လည်း သမိုင်းစဉ်အရ မြင့်မားလျက် ရှိနေသေးခြင်း

ဒေတာကို ၂၀၂၁ ဒီဇင်ဘာ ၅ - ၁၅ ရက်များတွင် စုစည်းခဲ့သည်။

မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍ၏ PMI™ မှာ ၂၀၂၁ ခုနှစ်၏ နောက်ဆုံးလတွင် တည်ငြိမ်ရေးဖက်ဆီသို့ ဦးတည်လိုက်ခြင်းဖြင့် နာလန်ထူရေး လက္ခဏာများကို ရှေ့ဆက်ပြသလိုက်သည်။ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ နှစ်ခုစလုံး ဒေသမဂဏန်းမျှ ကျဆင်းခဲ့မှုကို အလုပ်နေရာများ ပြန်ဦးမော့လာမှုက ကျားကန်ပေးလိုက်ရာ ခြုံငုံပြောရလျှင် ၁၆-လကြာ လက်ရှိ ကျဆင်းမှု အစဉ်ထဲတွင် လုပ်ငန်း အခြေအနေများ အနည်းဆုံး ဆုတ်ယုတ်လာစေခဲ့သည်။ နိုင်ငံတကာ ပစ္စည်းပေးသွင်းမှု ပြတ်တောက်ခြင်းများက တိုးတက်မှုအပေါ် ဖိစီးနေကြောင်း လက္ခဏာများ ရှိပြန်နေသော်လည်း မပြီးဘဲကျန်ခဲ့သည့် အလုပ်များသည် စစ်တမ်းတွင် စံချိန်တင် နှုန်းဖြင့် ထိုးတက်သွားချိန်မှာ လုပ်ငန်းများ ပြီးဆုံးရန် ကြာမြင့်ချိန်များမှာ သိသာစွာ တိုးလာခဲ့သည်။ သို့သော်လည်း ကုမ္ပဏီများသည် လာမည့် ၁၂ လအတွင်းမှာ ၎င်းတို့၏ ထုတ်လုပ်မှု ပမာဏများ တိုးလာမည်နှင့် ပတ်သက်ပြီး အကောင်းမြင်ခြင်း မြင်နေကြပြီး လုပ်ငန်းများ တိုးချဲ့ရန်နှင့် စက်ပစ္စည်းများကို ဖွမ်းမံတပ်ဆင်ရန် စီမံထားကြောင်း မကြာခင်က ဖော်ပြကြသည်။

ဈေးနှုန်းများကြည့်လျှင် ကုန်ကြမ်းများနှင့် ပို့ဆောင်ခများ သမိုင်းဝင် မြင့်မားနေပြီး အခြေမသာသည့် ငွေလဲနှုန်း ကစားမှုများက ကုန်ကျစရိတ်များကို မြှင့်ပေးနေရာ ထုတ်ကုန်နှင့် ထည့်ကုန် ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုမှာ သမိုင်းစဉ်အရ မြင့်မားလျက် ရှိနေပါသည်။ နှစ်ခုစလုံး၏ တိုးတက်မှုနှုန်းမှာ အသင့်အတင့်ဖြစ်လာခြင်းက အားရစရာအချက်ဖြစ်သည်။

အဓိကအကျဆုံး IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ အညွှန်းကိန်း - ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်းကို - ဒီဇင်ဘာလတွင် ၄၉.၀ မှာ မှတ်တမ်းတင်ခဲ့ရာ နိုဝင်ဘာလ၏ ၄၆.၇ ထက် မြင့်လာခဲ့သော်လည်း အပြောင်းအလဲမရှိ အမှတ် ၅၀.၀ ထက် နိမ့်ကျနေဆဲဖြစ်သည်။ လုပ်ကိုင်ရေး အခြေအနေများမှာ ၂၀၂၁ ပြည့်နှစ် စက်တင်ဘာလမှစပြီး လစဉ် ဆုတ်ယုတ်လာခဲ့သော်လည်း အကျဘက် ဦးတည်မှုမှာ ဒီဇင်ဘာလတွင် ငါးလဆက်တိုက် အားနည်းလာနေလျက် လက်ရှိကာလအတွင်းမှာ အားအပျော့ဆုံး ဖြစ်သည်။


မြန်မာနိုင်ငံတွင် ထုတ်လုပ်သူတို့၏ ထုတ်ကုန် ပမာဏများမှာ ဒီဇင်ဘာလတွင် ရှေ့ဆက်ကျသွားသော်လည်း ကျဆင်းမှု နှုန်းမှာ မသိသာခဲ့ဘဲ စစ်တမ်း၏ ရေရှည် ပျမ်းမျှနှင့် ယှဉ်ကြည့်လျှင် သာလွန်ပါသည်။ ပါဝင်ကြေညာသူတို့က ထည့်ကုန်များကို ရှာယူရန် ခဲယဉ်းခဲ့သော်လည်း လုပ်သားဦးရေ တိုးလာခြင်းက အချို့ နေရာများတွင် ထုတ်လုပ်မှုကို ပံ့ပိုးပေးခဲ့သည်ဟု ဆိုကြသည်။

အလားတူစွာ အော်ဒါအသစ်များမှာ ဒီဇင်ဘာတွင် ဒေသမဂဏန်းမျှ ကျသွားခဲ့ပြီး နှုန်းမှာ ၁၆ လအတွင်းမှာ အားအပျော့ဆုံး ဖြစ်လာသည်။ ထုတ်လုပ်မှု တိုးလာကြောင်း ထောက်ပြခဲ့ကြသည့်

ဆက်ဖတ်ရန်...

မြန်မာ ထုတ်လုပ်မှု PMI

ရာသီအလိုက် ညှိကိန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- IHS Markit.

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖော်ပြရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Shreya Patel ပြောကြားသွားသည်မှာ-

"၂၀၂၁ ခုနှစ်၏ နောက်ဆုံးလက မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍ၏ PMI မှာ ၁၆ လအတွင်း အမြင့်ဆုံး ၄၉.၀ တွင် ရှိနေရာ မှန်ကန်သည့်ဘက်သို့ ဦးတည်နေခြင်းကို ညွှန်ပြနေသည်။ အဓိက အညွှန်းကိန်းကို ကျဆင်းမှု နယ်ပယ်ထဲတွင် မှတ်တမ်း တင်ဖြစ်ခဲ့သော်လည်း တည်ငြိမ်ရေးဘက်ဆီသို့ ရှေ့နေကြောင်း ပြတ်သားသည့် လက္ခဏာများ ရှိနေပြီး ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များမှာ ဒေသမဂဏန်းမျှသာ ကျဆင်းခဲ့ကာ လက်ရှိ ကျဆင်းမှု အစဉ်ထဲတွင် အားအပျော့ဆုံး ဖြစ်ခဲ့သည်။ ကုမ္ပဏီများသည် ဝယ်လိုအား တိုးလာမှာကို ထည့်တွက်လျက် ထုတ်လုပ်မှုကို တိုးချဲ့နိုင်ရန် ကျွမ်းကျင် အလုပ်သမားများကို ရှာဖွေနိုင်ခဲ့ကြခြင်းမှာ ဒီဇင်ဘာ ဒေတာထဲက အပြုသဘော နောက်တစ်ချက် ဖြစ်သည်။"

"မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် အာရှတိုက်ထဲက စီးပွားရေး အထိခိုက်ခံခဲ့ရဆုံး နိုင်ငံအဖြစ် ကျန်ရစ်နေပြီး ကုန်ကြမ်း ဈေးပါးမှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ကိုဗစ်-၁၉ ကို ပူးပေါင်းလျက် ခံစားနေရပါသည်။ ထို့အပြင် တစ်ကမ္ဘာလုံးမှာ Omicron မှု ကူးစက်မှုများ လျင်မြန်စွာ တိုးလာနေရာ နိုင်ငံတစ်ဝန်း ကာကွယ်ဆေး ထိုးနှံပေးရေးမှာ ပိုတင်းကြပ်သည့် အစီအစဉ်များ ချမှတ်ရမှုကို ဟန့်တားရန် အရေးတကူ အရေးကြီး ဖြစ်ပါလိမ့်မည်။"



ပါဝင်မြေကြည့်သူတို့က ဖောက်သည်လုပ်ငန်းများ ပြန်စတင်လာခြင်းနှင့် အချို့ကဏ္ဍများ ပြန်လည်ဖွင့်လှစ်ခြင်းကို ဖော်ပြကြသည်။ ကျဆင်းမှုကို ဖော်ပြခဲ့ကြသည့် ကုမ္ပဏီများကမူ နိုင်ငံရေး မတည်ငြိမ်မှုကို အလေးပေး ညွှန်ကြားခဲ့ကြသည်။

ထုတ်လုပ်မှုနှင့် အော်ဒါအသစ် ပမာဏများ တည်ငြိမ်ရန် နှိုးစပ်နေခြင်းက ကုမ္ပဏီများအား ၎င်းတို့၏ ဝန်ထမ်းဦးရေကို အားဖြည့်ရန် တွန်းအားပေးခဲ့သည်။ ထုတ်လုပ်မှုကို တိုးချဲ့နိုင်ရန်အတွက် ကျွမ်းကျင် လုပ်သားများကို ရှာဖွေပြီး ဝန်ထမ်းဦးရေကို ထပ်ဖြည့်နိုင်ခဲ့ကြကြောင်း အစီရင်ခံကြသည့် ကုမ္ပဏီများ ရှိပါသည်။

နိုင်ငံတကာတွင် ကုန်ကြမ်းများ ရှားပါးနေပြီး ပို့ဆောင်ရေးလုပ်ငန်းများ တစ်ဆို့နေကြောင်း သတင်းများအကြားမှာ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များတွင် ပြတ်တောက်မှုများ ဆက်ရင်ဆိုင်ခဲ့ရသည်။ ထည့်ကုန်များ ရယူရန် ပျမ်းမျှကြာမြင့်ချိန်များမှာ ဒီဇင်ဘာတွင် ထပ်ပြီး တိုးလာခဲ့ပြန်သည်။

၂၀၂၁ ခုနှစ်၏ နောက်ဆုံးလထဲတွင် ကုန်ကြမ်းများ ဝယ်ယူရေး အခက်အခဲများ ရှိခဲ့သော်လည်း လက်ကျန် အလုပ်များမှာ သိသာစွာ မြင့်တက်လာခဲ့သည်။ လက်တွေ့တွင် စုစည်းမှုနှုန်းမှာ ခြောက်နှစ်တာ စစ်တမ်းကာလအတွင်း အထင်ရှားဆုံး ဖြစ်ခဲ့ပြီး အောက်တိုဘာလ၏ ယခင် စံချိန်ကို ကျော်တက်လိုက်သည်။ ယင်းအတောအတွင်း ထည့်ကုန်ဝယ်ယူရေး လုပ်ငန်းများသည် နှစ်ဆယ့်နှစ်လ ဆက်တိုက် ကျဆင်းလာခဲ့သည်။

ဒီဇင်ဘာ စစ်တမ်းအတိုင်း ထုတ်ကုန်ဈေး နှင့် ထည့်ကုန်ဈေး နှစ်ခုစလုံး ရှေ့ဆက် မြင့်တက်လာခြင်းကို ဖော်ထုတ်ပြသနေသည်။ ကုန်ကြမ်း ရှားပါးမှုနှင့် ပို့ဆောင်ခများ မြင့်တက်လာမှုက ကုန်ကျစရိတ်များကို တွန်းတင်ပေးခဲ့ကြောင်း အစီရင်ခံစာများ ရှိပါသည်။ သို့ဖြစ်၍ ကုမ္ပဏီများက ဝန်ထုပ်ဝန်ပိုး အချို့ကို တစ်ဆင့်လွှဲရောင်းကြသော်လည်း နှစ်ခုစလုံး၏ ငွေကြေးဖောင်းပွမှုမှာ အားပျော့လာသည်။

နောက်ဆုံးအနေနှင့် ကုမ္ပဏီများသည် လာမည့် ၂၀၂၂ ခုနှစ်ထဲတွင် ၎င်းတို့၏ ထုတ်လုပ်မှု ပမာဏများ တိုးချဲ့နိုင်မည်ဟု ယုံကြည်ခြင်း ယုံကြည်နေကြသည်။ အများအားဖြင့် စက်ပစ္စည်းများကို မွမ်းမံပေးလျက် ထုတ်လုပ်မှု တိုးချဲ့ရန် စီမံကိန်းများကို ထည့်ဖော်ပြကြသည်။

ထုတ်လုပ်မှု အညွှန်းကိန်း

၁၈၊ > ၅၀ = ဖြီးခဲ့သည့်လနောက်ပိုင်း တိုးတက်မှု

အော်ဒါအသစ်များ : ထုတ်ကုန်လက်ကျန်စာရင်း အချိုး

အော်ဒါအသစ်များ/ ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများ အညွှန်း



ရင်းမြစ် - IHS Markit

ဆက်သွယ်ရန်

Shreeya Patel
Economist
IHS Markit
T: +44 134 432 8196
shreeya.patel1@ihsmarkit.com

Joanna Vickers
Corporate Communications
IHS Markit
T: +44 207 260 2234
joanna.vickers@ihsmarkit.com

တွက်ချက်နည်း

IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ ကို ထုတ်လုပ်သူ ၄၀၀ နှင့် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ထည့်ကုန် ဝယ်ယူရေး ဖန်တော့များထံ ပို့မေးခဲ့သည့် ဖေ့ဒုန်းလွှာများ အတွက် ရရှိသည့် မြေကြားချက်များကို အခြေခံပြီး တွက်ချက်ပါသည်။ ဤအဖွဲ့တွင် GDP အား ထောက်ပံ့မှုကို အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့်လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးချယ်ခဲ့သည်။

စစ်တမ်းအတွက် မြေကြားချက်များကို လစဉ် ခုတ်ယူ လက်ခံရရှိရာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပုံနှိပ်မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ 'ပြင်သစ်' မြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် 'အပြောင်းအလဲမရှိ'ဟု ဖြေဆိုကြသူတို့၏ ရာခိုင်နှုန်း တစ်စက်ကို ရပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက မြေပြေရလျှင် ယခင်လထက် တိုးတက်မှုကို ဖြည့်ပြီး ၅၀ အောက် ဆိုပါက မြေကြည်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာခိုင်နှုန်းတို့ ညှိပေးရပါသည်။

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးဖန်တော့များ၏ အညွှန်း Purchasing Managers' Index™ (PMI) ဖြစ်ပါသည်။ PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ရှိနိုင်စွမ်းထက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်။ အော်ဒါအသစ်များ (၃၀%)၊ ထုတ်လုပ်မှု (၂၅%)၊ အလုပ်နေရာ (၂၀%)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် သို့လှောင်ထားသည့် ထည့်ကုန်များ (၁၀%)။ PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရန်အောင် ဦးတည်ချက်ကို ပြောင်းမထားပါသည်။

ကောက်ယူထားသည့် စစ်တမ်း အတိုက်တွင် ထုတ်ပြန်မှု နောက်ပိုင်းတွင် မြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာခိုင်နှုန်းတို့ ညှိပေးရမည့် အချက်များကို အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာခိုင်နှုန်းတို့ထားသည့် စစ်တမ်း အတောအခါအထိ သက်ရောက်မှု ရှိနိုင်ပါသည်။

အောက် ၂၀၂၁ ဒီဇင်ဘာ ၅ - ၁၅ ရက်များတွင် စုစည်းခဲ့သည်။

PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြု၍ economics@ihsmarkit.com သို့ ဆက်သွယ်ပါ။

မသက်ဆိုင်ကြောင်း ကြေညာချက်

ဤဖေ့ဒုန်းတွင် ဖော်ပြထားသည့် အတိုင်း ဤကဏ္ဍတွင် မရှိသည့် အဖွဲ့တစ်ဖွဲ့ကို IHS Markit မှ ပိုင်ဆိုင်သည့် သို့မဟုတ် လိုင်စင်ရထားသည်။ ယုံကြည်စိတ်ချစွာ အတည်ပြုထားသည့် အတိုင်း ဤဖေ့ဒုန်းတွင် ဖော်ပြထားသည့် အချက်အလက်များ ("အတော") အတောအခါ အချက်အလက်များ မဟုတ်ဘဲ အချက်အလက်များ မရှိသည့် အချက်အလက်များ ဖြစ်ကြောင်း ဖော်ပြထားသည်။ IHS Markit သည် ဤဖေ့ဒုန်းတွင် ဖော်ပြထားသည့် အချက်အလက်များ ("အတော") အတောအခါ အချက်အလက်များ မဟုတ်ဘဲ အချက်အလက်များ မရှိသည့် အချက်အလက်များ ဖြစ်ကြောင်း ဖော်ပြထားသည်။ IHS Markit သည် ဤဖေ့ဒုန်းတွင် ဖော်ပြထားသည့် အချက်အလက်များ ("အတော") အတောအခါ အချက်အလက်များ မဟုတ်ဘဲ အချက်အလက်များ မရှိသည့် အချက်အလက်များ ဖြစ်ကြောင်း ဖော်ပြထားသည်။ IHS Markit သည် ဤဖေ့ဒုန်းတွင် ဖော်ပြထားသည့် အချက်အလက်များ ("အတော") အတောအခါ အချက်အလက်များ မဟုတ်ဘဲ အချက်အလက်များ မရှိသည့် အချက်အလက်များ ဖြစ်ကြောင်း ဖော်ပြထားသည်။

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို ဖော်ပြနေသည့် အဓိက စက်မှုလုပ်ငန်းများနှင့် စေ့ကွက်များဆိုင်ရာ အချက်အလက်များ အချက်အလက်များ ဆန်းစစ်ချက်များနှင့် မြေကြားနှုန်းများ အတွက် ကမ္ဘာ့စိမ့်သီး ကုမ္ပဏီ ဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် ဖြူဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် မြေကြားနှုန်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့မေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ရယူပေးနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်သွယ်မှုရှိသည့် အဖွဲ့အစည်းများ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။ © 2022 IHS Markit Ltd. မှပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားပါသည်။

IHS Markit ၏သတင်းထုတ်ပြန်ချက်များကို ရယူရန်မလိုလားပါက ကျေးဇူးပြု၍ joanna.vickers@ihsmarkit.com သို့ E-Mail ပို့ပါ။ ကျွန်ုပ်တို့၏ သီးသန့်များကို ဖတ်ကြားရန် ဤဖေ့ဒုန်းတွင် [Click လုပ်ပါ။](#)

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးဖန်တော့များ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံမပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာ့စိမ့်သီးတွင် အနီးကပ်ဆုံး ဖော်ပြထားလေ့လာလက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ကြားနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဖျော့ကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ရယူပေးကြသည့် အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက [ihsmarkit.com/products/pmi.html](https://www.ihsmarkit.com/products/pmi.html) သို့ ဆက်သွယ်ပါ။

